

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသမိုင်း

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ(မြန်မာ့အလင်းသတင်းစာ)ထုတ်ဝေခြင်း

တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ညွှန်ကြားရေးဝန်ရုံးသည် နိုင်ငံပိုင်သတင်းစာဖြစ်သည့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို ၁၉၆၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်၏ ပထမဦးဆုံး အယ်ဒီတာချုပ် (စာတည်းမှူးချုပ်)မှာ ဦးဖေသိန်း (ဆရာကြီးရွှေခင်) ဖြစ်ပါသည်။ နောက်ပိုင်း အဆင့်ဆင့်လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ ဦးလှမြိုင်၊ ဦးစစ်ကိုင်ဖ၊ ဦးစိုးမြင့်တို့ဖြစ်ပါသည်။ ၁၇-၄-၁၉၉၃ ရက်နေ့မှစ၍ မြန်မာ့အလင်းသတင်းစာအမည် သို့ပြောင်းလဲပြီး ယနေ့တိုင် ထုတ်ဝေလျက်ရှိပါသည်။ မြန်မာ့အလင်းသတင်းစာအမည်ဖြင့် ပြောင်းလဲထုတ်ဝေ ချိန်မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ကြသော အယ်ဒီတာချုပ်များမှာ ဦးစိုးမောင်(သာဂရစိုး)၊ ဦးကျော်မြင့်၊ ဦးစောဂေါ်ဒင်ဖိုး၊ ဦးစိုးမြင့်၊ ဦးကြည်ညွန့် (ချစ်ကြည်ရေးကြည်ညွန့်)၊ ဦးဇော်မင်းသိမ်း၊ ဦးရဲမြင့်ဖေ၊ ဦးဝင်းတင်၊ ဦးရဲမြင့်ဖေ၊ ဦးလှိုင်ဝင်း၊ ဦးအောင်နိုင်ဦး (စာတည်းမှူးချုပ်)တို့ဖြစ်ပါသည်။

မြန်မာ့အလင်းသတင်းစာကို ၁၉၁၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စာမျက်နှာ (၂၀)မှ စာမျက်နှာ (၂၄)သို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ စာမျက်နှာ (၃၂)သို့ လည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ရောင်စုံ ၁၆ မျက်နှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှလည်းကောင်း၊ ရောင်စုံ (၃၂)မျက်နှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှလည်းကောင်း ပြောင်းလဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။ လူမှုစီးပွားအားကစား အချုပ်ပိုအား အပတ်စဉ်သောကြာနေ့တိုင်း ရောင်စုံ(၈)မျက်နှာဖြင့်လည်းကောင်း၊ Today Yangon အချုပ်ပိုအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မန္တလေးစာမျက်နှာအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ ရခိုင်ရွှေမြေအချုပ်ပိုအား အပတ်စဉ်ကြာသပတေးနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဟင်္သာမီဒီယာအချုပ်ပိုအား (၉-၈-၂၀၁၈) ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။

The Working People's Daily ထုတ်ဝေခြင်း

၁၉၆၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးညွှန်ကြားရေး ဝန်ရုံး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် The Working People's Daily အင်္ဂလိပ်သတင်းစာကို စာမျက်နှာ (၈)မျက်နှာဖြင့် စတင်ထုတ်ဝေ ခဲ့ပါသည်။

The Working People's Daily ၏ ပထမဦးဆုံး အယ်ဒီတာချုပ်မှာ ဦးခင်မောင်လတ် ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး The New Light of Myanmar အမည်ဖြင့် ပြောင်းလဲထုတ်ဝေခဲ့သည်။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ (၁၆)မျက်နှာအဖြစ် တိုးမြှင့် ထုတ်ဝေခဲ့သည်။ ဦးခင်မောင်လတ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း The New Light of Myanmar သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေချိန်အထိ အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ခဲ့ကြသော အယ်ဒီတာ ချုပ်များမှာ ဦးသန်းစော၊ ဦးကိုကိုလေး၊ ဦးကျော်မင်း(မင်းကျော်မင်း)၊ ဦးစိုးမြင့်၊ ဦးမောင်မောင်အေး၊ ဦးသန်းမြင့်ထွန်းတို့ ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး Joint Venture အဖြစ် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ပြီး The Global New Light of Myanmar savusge (၁၆)မျက်နှာ ရောင်စုံ သတင်းစာများ ထုတ်ဝေလျက်ရှိပါသည်။

မြန်မာ့သတင်းစဉ်(ပြည်တွင်း/နိုင်ငံခြား)ဖွဲ့စည်းခြင်း

မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် ၁၉၆၂ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် ပြန်ကြားရေး ညွှန်ကြားရေးဝန်ရုံးမှ သတင်းဌာနစိတ်ဝန်ထမ်းများကို အခြေပြုပြီး ကာကွယ်ရေးဝန်ကြီးဌာန စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးဝန်ရုံးမှ စစ်ဘက်နယ်ဘက်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများကို ပေါင်းစည်းကာ “တော်လှန်ရေးကောင်စီသတင်းစဉ်” အမည်ဖြင့် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံ၌ စတင်သန္ဓေတည်ခဲ့ပါသည်။

၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် မြန်မာ့သတင်းစဉ်အမည်ဖြင့် ပြည်တွင်း၊ နိုင်ငံခြား နှစ်ဌာန ဖွဲ့စည်းပြီး ရန်ကုန်မြို့၊ ဘောင်ဒရီလမ်း၊ အမှတ်(၂၅၃) (ဗမာ့ခေတ်သတင်းစာတိုက်)သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့ပါသည်။

မြန်မာ့သတင်းစဉ်(ပြည်တွင်း)တွင် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ခဲ့ကြသော အယ်ဒီတာချုပ် များမှာ ဦးစောမြင့်၊ ဦးရဲတင့်၊ ဦးဇော်မင်းသိမ်း၊ ဦးဝင်းတင်၊ ဦးတင်လှိုင်၊ ဦးသက်ဆွေ၊ ဦးဇော်နိုင်ဦးတို့ ဖြစ်ပါသည်။

မြန်မာ့သတင်းစဉ်(နိုင်ငံခြား)ကို စတင်တည်ထောင်ချိန်တွင် ပြန်ကြားရေးဌာနညွှန်ကြားရေး ဝန်ရုံး၏ စီမံအုပ်ချုပ်မှုဖြင့် နိုင်ငံခြားသတင်းဌာနများဖြစ်သည့် တန်ယွတ်၊ ပီတီအိုင်၊ ရိုက်တာ၊ ယွန်ဟပ်၊ ဆင်ဟွာ စသည့် သတင်းဌာန(၁၆)ခုတို့မှ ပေးပို့သောသတင်းများကို Teleprinter စနစ်ဖြင့် ဖမ်းယူ ထုတ်ဝေခဲ့ပါသည်။ ၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းတွင် Teleprinter များသည် လုပ်ငန်းခွင်၌ အခက်အခဲ ဖြစ်ပေါ်၍ ရုပ်သိမ်းခဲ့ပါသည်။ သို့ပါ၍ ၂၀၀၄ ခုနှစ်တွင် ရိုက်တာသတင်းဌာနက တာဝန်ယူ၍ ပြုတ်တုစလောင်းများ တပ်ဆင်ပေးခဲ့ရာ Computer စနစ်သို့ ပြောင်းလဲထုတ်ဝေခဲ့ပါသည်။

မြန်မာ့သတင်းစဉ်(နိုင်ငံခြား)တွင် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ခဲ့ကြသော အယ်ဒီတာချုပ် များမှာ ဦးအုန်းဖေ(တက်တိုး)၊ ဦးလွန်းအောင်၊ ဦးကျော်မင်း၊ ဦးစိုးနောင်၊ ဦးသိန်းထွဋ်၊ ဒေါ်သန်းဌေး၊ ဦးသာစိန်တို့ ဖြစ်ပါသည်။

ကြေးမုံသတင်းစာတိုက်

ကြေးမုံသတင်းစာတိုက်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် အမှတ် ၃၉၈၊ ဘိုးလိန်းလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်တွင် စတင်တည်ထောင်ထုတ်ဝေခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် လက်ရှိ တည်နေရာ အမှတ် (၇၇)၊ (၅၂)လမ်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ကြေးမုံသတင်းစာတိုက်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၉၂ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ပြန်လည်ထုတ်ဝေခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ခဲစာစီမံ ကွန်ပျူတာ စာစီစနစ် ပြောင်းလဲခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် စာမျက်နှာ (၂၀) မှ စာမျက်နှာ (၂၄)သို့ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စာမျက်နှာ (၃၂)မျက်နှာ ကိုလည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ၂၀၁၂ ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ ရောင်စုံ (၁၆)မျက်နှာဖြင့် ပြောင်းလဲထုတ်ဝေခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရောင်စုံ(၃၂)မျက်နှာဖြင့် ပြောင်းလဲတိုးမြှင့် ထုတ်ဝေလျက်ရှိကာ တိုင်းရင်းသားရေးရာကဏ္ဍ အချပ်ပိုအား အပတ်စဉ် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ရင်ပြင်ကဏ္ဍအချပ်ပိုအား အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း ထုတ်ဝေလျက်ရှိပါသည်။

ကြေးမုံသတင်းစာတိုက်တွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသော အယ်ဒီတာချုပ်များမှာ ဦးသိန်း (ဇေန)၊ ဦးလှကွန်း(သခင်လှကွန်း)၊ ဒုတိယဗိုလ်မှူးကြီးစိုးညွန့်(ငြိမ်း) (ထီလာစစ်သူ)၊ ဦးတင်စိုး (သာဂဒိုး)၊ ဦးရဲတင့်၊ ဦးရဲမြင့်ဖေ၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ကျော်ဒင်၊ ဦးဝင်းရွှေ၊ ဦးစိုးစိုးနိုင်တို့ဖြစ်ပါသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖြစ်ပေါ်လာခြင်း

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်တွင် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ့အလင်း)၊ ကြေးမုံ၊ The Working People's Daily (The New Light of Myanmar) သတင်းစာတိုက်များနှင့် မြန်မာ့သတင်းစဉ်(ပြည်တွင်း/နိုင်ငံခြား) အဖွဲ့အစည်းများ ပါဝင်လာခဲ့ပြီး ယင်းအဖွဲ့အစည်းများအား ကြီးကြပ်လမ်းညွှန်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင်သတင်းစာတိုက်များ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

နောင်တွင် အုပ်ချုပ်ရေးစနစ်သစ်မူအရ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၁-၃-၁၉၇၂ ရက်နေ့မှစပြီး ယင်းကြီးကြပ်ရေးအဖွဲ့အား သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းအမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူပြီးနောက် အဖွဲ့အစည်းများကို ပြန်လည်စိစစ်ဖွဲ့စည်း ခဲ့ပါသည်။ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်းကို စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြုပြင်ဖွဲ့စည်းကာ ၁၉၉၈ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စတင်၍ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဟူ၍ ပြောင်းလဲဖွဲ့စည်း ခဲ့ပါသည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- (က) ဦးအုန်းဖေ (ဆရာတက်တိုး) (၁၉၇၂)
- (ခ) ဦးထွန်းတင် (မန်းတင်) (၁၉၇၃)
- (ဂ) ဦးဘကျော် (ဂါဒီးယန်းအယ်တီတာချုပ်) (၁၉၇၄)
- (ဃ) ဗိုလ်မှူးကြီးခင်မောင်အေး(ငြိမ်း) (ခင်မောင်အေး-မန္တလေး) (၄-၅-၁၉၈၆)
- (င) ဒုတိယဗိုလ်မှူးကြီးစိုးညွန့် (ငြိမ်း) (ထီလာစစ်သူ) (၁၈-၉-၁၉၈၈) မှ (၁၉၉၂)
- (စ) ဗိုလ်မှူးကြီးသန်းမောင်(ငြိမ်း) (၁၉၉၂-၁၉၉၅)
- (ဆ) ဒုတိယဗိုလ်မှူးကြီးတင်ခ(ငြိမ်း) (တက္ကသိုလ်တင်ခ) (၉-၂-၁၉၉၅) မှ (၁၇-၁-၂၀၀၄)
- (ဇ) ဗိုလ်မှူးကြီးစိုးဝင်း(ငြိမ်း) (၂၄-၁၀-၂၀၀၄) မှ (၂၀၁၁)
- (ဈ) ဒုတိယဗိုလ်မှူးကြီးဇော်မင်းဦး(ငြိမ်း) (ဇော်မင်းမင်းဦး) (၂၀-၅-၂၀၁၁) မှ (၁၉-၉-၂၀၁၂)
- (ည) ဗိုလ်မှူးကြီးကျော်စိုး(ငြိမ်း) (၂၀-၉-၂၀၁၂) မှ (၁၉-၂-၂၀၁၉)

(င) ဗိုလ်မှူးကြီးရဲနိုင်(ငြိမ်း) (၁၁-၅-၂၀၁၈) မှ (၁၁-၃-၂၀၁၉)

(ငှ) ဗိုလ်မှူးသက်ဆွေ(ငြိမ်း) (၂-၆-၂၀၂၀) မှ ယနေ့ထိ တာဝန်ယူလျက်ရှိ

ကိုယ်ပွားသတင်းစာတိုက်များတည်ထောင်ခြင်း

နေ့စဉ်ထုတ်သတင်းစာများကို ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ နေ့ချင်းဖတ်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ညွှန်ကြားချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုကိုခံယူကာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ကိုယ်ပွား သတင်းစာတိုက်များအား အောက်ပါအတိုင်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသည် -

စဉ်	ကိုယ်ပွားအမည်	စတင်တည်ထောင်သည့်နေ့	ပုံနှိပ်ဖြန့်ဝေသည့်သတင်းစာ
(က)	မန္တလေး	၁-၃-၂၀၀၁	မြန်မာ့အလင်း၊ ကြေးမုံ၊ နယူးလိုက်
(ခ)	တောင်ကြီး	၁-၁၀-၂၀၀၁	မြန်မာ့အလင်း၊ ကြေးမုံ
(ဂ)	မကွေး	၁-၁၀-၂၀၀၁	မြန်မာ့အလင်း၊ ကြေးမုံ
(ဃ)	ကျိုင်းတုံ	၂၇-၃-၂၀၀၂	မြန်မာ့အလင်း၊ ကြေးမုံ
(င)	ကလေး	၁၅-၆-၂၀၀၂	မြန်မာ့အလင်း၊ ကြေးမုံ
(စ)	မြစ်ကြီးနား	၂၄-၃-၂၀၀၃	မြန်မာ့အလင်း၊ ကြေးမုံ
(ဆ)	စစ်တွေ	၂၆-၈-၂၀၀၃	မြန်မာ့အလင်း၊ ကြေးမုံ
(ဇ)	လားရှိုး	၂၀-၆-၂၀၀၄	မြန်မာ့အလင်း၊ ကြေးမုံ
(ဈ)	မြိတ်	၂၃-၃-၂၀၀၈	မြန်မာ့အလင်း၊ ကြေးမုံ
(ည)	မော်လမြိုင်	၁-၈-၂၀၁၄	မြန်မာ့အလင်း၊ ကြေးမုံ
(ဋ)	မုံရွာ	၄-၈-၂၀၁၅	မြန်မာ့အလင်း၊ ကြေးမုံ

နေပြည်တော်သတင်းစာတိုက် ဖွဲ့စည်းတည်ထောင်ခြင်း

မြန်မာပြည်အလယ်ပိုင်းဒေသ(နေပြည်တော်)သို့ အစိုးရရုံးအဖွဲ့များ ပြောင်းရွှေ့ခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ရုံးများနှင့်အတူ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည်လည်း ပြောင်းရွှေ့ခဲ့ပါသည်။ ၎င်းနောက် နေပြည်တော်၏ ဂုဏ်ဒြပ်နှင့်အညီ နေပြည်တော်တွင် နေ့စဉ်ထုတ်သတင်းစာများ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် နေပြည်တော်သတင်းစာတိုက် တည်ဆောက်၍ နေ့စဉ်ထုတ်သတင်းစာများကို ၆-၂-၂၀၀၆ မှစ၍ နေပြည်တော်နှင့်အနီးတစ်ဝိုက်မြို့များအား ပုံနှိပ်ထုတ်ဝေဖြန့်ချိပေးခဲ့ပါသည်။

၎င်းနောက် နေပြည်တော်တွင် ပင်မသတင်းစာတိုက်များထားရှိ၍ နေ့စဉ်ထုတ်သတင်းစာများ ပုံနှိပ်ထုတ်ဝေခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပင်မသတင်းစာတိုက်များ ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပြီး ပုံနှိပ်စက်တပ်ဆင်ခြင်းကိုလည်း ရောင်စုံပုံနှိပ်ထုတ်ဝေနိုင်သည့် စွမ်းအားဖြင့် 4 Hi Tower Web Offset ပုံနှိပ် စက်များနှင့် ပုံနှိပ်စက်ဆက်စက်ပစ္စည်းများဖြစ်သည့် Computer to Plate စက်များကိုလည်း ဝယ်ယူတပ်ဆင် အသုံးပြုခဲ့ပါသည်။ နေပြည်တော်တွင် 4 Hi Tower Web Offset ကြီးများဖြင့် နေ့စဉ်ထုတ်သတင်းစာ ပုံနှိပ်ထုတ်ဝေခြင်းအား ၂၀၀၉ ခုနှစ် အောက်တိုဘာလမှစ၍ ဆောင်ရွက်ခဲ့ပါသည်။

ရောင်စုံသတင်းစာများ ပုံနှိပ်ထုတ်ဝေနိုင်ရေး စီမံဆောင်ရွက်မှုအခြေအနေ

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် နေပြည်တော်တွင် နေ့စဉ်ထုတ်သတင်းစာ (၃)မျိုးအား ရောင်စုံ ပုံနှိပ်ထုတ်ဝေခြင်းကို ၁၈ - ၁၀ - ၂၀၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနေ့မှာပင် ရန်ကုန်တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ (၂)မျိုးအား ရောင်စုံတစ်ပတ်၊ အဖြူ/အမည်း တစ်ပတ်စီ အလှည့်ကျ စနစ်ဖြင့် စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ မန္တလေးမြို့တွင် ဖြန့်ချိမည့် သတင်းစာများအား နေပြည်တော်တွင် ပုံနှိပ်၍ ဌာနပိုင်သတင်းစာပို့ယာဉ်ဖြင့် ပို့ဆောင်ဖြန့်ချိခဲ့ပါသည်။

ရန်ကုန်နှင့် မန္တလေးမြို့တွင် ပုံနှိပ်ထုတ်ဝေသည့် သတင်းစာ (၃)မျိုးကို ရောင်စုံဖြင့် ပုံနှိပ်ထုတ်ဝေခြင်းအား ၁၅ - ၁၂ - ၂၀၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

ကျန်ကိုယ်ပွားသတင်းစာတိုက်များတွင် ရောင်စုံသတင်းစာ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် လိုအပ်သည့် ပုံနှိပ်စက်များနှင့် ဆက်စပ်ပစ္စည်းကိရိယာများ ဖြည့်တင်းရရှိနိုင်ရေး အထက်ဌာနများသို့ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် ဖွဲ့စည်းထားသည့်ဌာနများ

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် ဖွဲ့စည်းထားသည့်ဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်)
- (ခ) မြန်မာ့အလင်းသတင်းစာတိုက်
- (ဂ) ကြေးမုံသတင်းစာတိုက်
- (ဃ) မြန်မာ့သတင်းစဉ် (ပြည်တွင်း / နိုင်ငံခြား)
- (င) မြန်မာ့အလင်းပုံနှိပ်တိုက်
- (စ) နေပြည်တော်သတင်းစာတိုက်
- (ဆ) ကိုယ်ပွားသတင်းစာတိုက် (မန္တလေး)
- (ဇ) ကိုယ်ပွားသတင်းစာတိုက် (တောင်ကြီး)
- (ဈ) ကိုယ်ပွားသတင်းစာတိုက် (မကွေး)
- (ည) ကိုယ်ပွားသတင်းစာတိုက် (ကျိုင်းတုံ)
- (ဋ) ကိုယ်ပွားသတင်းစာတိုက် (ကလေး)
- (ဌ) ကိုယ်ပွားသတင်းစာတိုက် (မြစ်ကြီးနား)
- (ဍ) ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ)
- (ဎ) ကိုယ်ပွားသတင်းစာတိုက် (လားရှိုး)
- (ဏ) ကိုယ်ပွားသတင်းစာတိုက် (မြိတ်)
- (တ) ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်)
- (ထ) ကိုယ်ပွားသတင်းစာတိုက် (မုံရွာ)

ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးအထိ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

စဉ်	အမည်	ရာထူး	ဖုန်းနံပါတ်
(က)	ဦးသက်ဆွေ	ဦးဆောင်ညွှန်ကြားရေးမှူး	၀၆၇-၄၁၂၁၁၉
(ခ)	ဦးမြင့်ဝေ	ခေတ္တအထွေထွေမန်နေဂျာ	၀၆၇-၄၁၂၁၂၈
(ဂ)	ဦးမြင့်ဝေ	ညွှန်ကြားရေးမှူး(စီမံ)	၀၆၇-၄၁၂၁၂၈၊ ၀၆၇-၄၁၂၅၇၅(Fax)
(ဃ)	ဦးဟန်လင်းအောင်	ညွှန်ကြားရေးမှူး(သတင်း)	၀၆၇-၄၁၂၆၂၇၊ ၀၆၇-၄၁၂၁၂၄(Fax)
(င)	ဦးအောင်နိုင်ဦး	စာတည်းမှူးချုပ်	၀၆၇-၃၆၁၄၀၊
		မြန်မာ့အလင်းသတင်းစာတိုက်	၀၆၇-၃၆၁၄၃(Fax)
(စ)	ဦးစိုးစိုးနိုင်	စာတည်းမှူးချုပ်	၀၆၇-၃၆၁၂၄၊
		ကြေးမုံသတင်းစာတိုက်	၀၆၇-၃၆၁၂၅(Fax)
(ဆ)	ဦးဇော်နိုင်ဦး	စာတည်းမှူးချုပ်	၀၆၇-၄၁၂၁၂၂၊
		မြန်မာ့သတင်းစဉ်	၀၆၇-၄၁၂၁၂၀(Fax)